

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၂၄) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၀) ကြိမ်မြောက်အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက် (၄-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၀၈၀၀ နာရီမှစတင်၍ video conference ဖြင့် ကျင်းပပြုလုပ်သည့်(၂၄) ကြိမ်မြောက် အာဆီယံ နိုင်ငံရေး နှင့်လုံခြုံရေး အသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံပေါင်းစပ် ညှိနှိုင်းရေး ကောင်စီအစည်းအဝေး နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးများတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်း အဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ် တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

(၂၄)ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်း အဝေးတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ၊ ကဏ္ဍအသီးသီးတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်မှု အခြေအနေ များ အပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အလားတူ (၃၀) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေး တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေး အာဆီယံ၏ ဦးစားပေးလုပ်ငန်းများ၊ (၃၈) ကြိမ် မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအတွက် ကြိုတင် ပြင်ဆင်မှုများအပေါ် ညှိနှိုင်းခဲ့ကြပြီး၊ အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့် စာရွက် စာတမ်း များကို အတည်ပြုခဲ့ကြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၂၀၂၁ခုနှစ် အာဆီယံ၏ ဦးစားပေး လုပ်ငန်းများအကောင်အထည်ဖော်မှု၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စ များ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှု အခြေ အနေများကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ညှိနှိုင်းရေးမှူး တာဝန်ယူလျက်ရှိသည့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်း ဆောင်ရွက်သွား မည့်ကိစ္စ၊ အာဆီယံ- တရုတ် နှစ်(၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စ၊ အာဆီယံခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် အခြေအနေနှင့် အထူး ကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးညှိနှိုင်း လျက်ရှိသည့် အခြေအနေများ ကို ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီး များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၄ ရက်

**Union Minister U Wunna Maung Lwin participates in the ASEAN Foreign Ministers' Meeting,
24th ASEAN Political-Security Community Council Meeting and 30th ASEAN Coordinating
Council Meeting held via video conference
(4-10-2021, Nay Pyi Taw)**

Union Minister for Foreign Affairs U Wunna Maung Lwin participated in the ASEAN Foreign Ministers' Meeting, 24th ASEAN Political-Security Community Council Meeting and 30th ASEAN Coordinating Council Meeting which were held via video conference today at 08:00 a.m. from the Ministry of Foreign Affairs, Nay Pyi Taw.

The Meetings were chaired by H.E. Dato Erywan Pehin Yusof, Minister of Foreign Affairs II of Brunei Darussalam in his capacity as the Chair of ASEAN and attended by ASEAN Foreign Ministers and the Secretary-General of ASEAN.

At the 24th ASEAN Political-Security Community Council Meeting, the Ministers discussed recent developments of Sectoral Bodies under the ASEAN Political and Security Community and reviewed the implementation of the APSC Blueprint.

At the 30th ASEAN Coordinating Council Meeting, the Ministers discussed matter pertaining to ASEAN's key initiatives on COVID-19 response, preparations for the 38th and 39th ASEAN Summits and related Summits and endorsed the documents to be submitted to the ASEAN and Related Summits.

At the ASEAN Foreign Ministers' Meeting, the Ministers discussed and exchanged views on ASEAN's 2021 Key Deliverables, ASEAN's external relations, regional and international issues and updates on the Implementation of the Five-Point Consensus.

In his statement at the Meeting, Union Minister U Wunna Maung Lwin underscored that Myanmar, as a country coordinator, will make best efforts to contribute to advancement of ASEAN-China Dialogue Relations. He also discussed on the preparation for the 30th Anniversary of ASEAN-China Commemorative Summit and informed the implementation of the five-point consensus of the ASEAN Leaders' Meeting and discussed the possibilities of the visit of Special Envoy to Myanmar.

Together with the Union Minister, Senior Officials from the Ministry of Foreign Affairs also attended the meetings.

Ministry of Foreign Affairs

Nay Pyi Taw

Dated. 04 October 2021

<https://www.facebook.com/mofamyanmar>



<https://www.facebook.com/mofamyanmar>

